



**Statement from the Asia Internet Coalition (AIC)
on
Myanmar Junta Cyber Bill**

11 February 2021

(Please attribute the below quote to Jeff Paine, Managing Director, Asia Internet Coalition)

-start-

The Asia Internet Coalition is deeply concerned by this attempt to disrupt access to information and knowledge for the people of Myanmar during a time of significant political change. The military's proposed bill grants its leaders unprecedented power to censor citizens and violate their privacy, contravening democratic norms and fundamental rights guaranteed under international law. This would significantly undermine freedom of expression and represents a regressive step after years of progress. We urge the military leaders to consider the potentially devastating consequences of these proposed laws on Myanmar's people and economy.

-end-

About the Asia Internet Coalition

The Asia Internet Coalition (AIC) is an industry association comprising leading internet and technology companies. The AIC seeks to promote the understanding and resolution of Internet policy issues in the Asia Pacific region. Visit www.aicasia.org for more information.

Source: <https://aicasia.org/2021/02/11/myanmar-aic-issues-media-statement-on-cyber-bill/>

Asia Internet Coalition (AIC) မှ စစ်အာဏာသိမ်းယူထားသော မြန်မာ့တပ်မတော်၏ ဆိုက်ဘာဥပဒေကြမ်းအပေါ် ထုတ်ပြန်ချက်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁

(အောက်ဖော်ပြပါ ကိုးကားချက်အား Asia Internet Coalition ၏ အုပ်ချုပ်မှုဒါရိုက်တာ Jeff Paine ၏ပြောကြားချက်ဟု မှတ်ယူပါရန်။)

-နိဒါန်း-

Asia Internet Coalition သည် မြန်မာနိုင်ငံ၏ ကြီးမားသော နိုင်ငံရေးအပြောင်းအလဲကာလ အတွင်း ပြည်သူများ၏ သတင်းအချက်အလက် နှင့် ဗဟုသုတ ရယူမှုတို့ကို အနှောင့်အယှက်ဖြစ်စေရန် ကြိုးစား လုပ်ဆောင်နေမှုအပေါ် အလွန်စိုးရိမ်မိပါသည်။ တပ်မတော်မှအဆိုပြုထားသော ဤဥပဒေသည် တပ်မတော်ခေါင်းဆောင်များအား နိုင်ငံသားများ၏ ထုတ်ဖော်ရေးသားပြောဆိုမှုများအား ဆင်ဆာ ဖြတ်တောက်ရန်၊ ကိုယ်ရေးကိုယ်တာ အချက်အလက်လုံခြုံမှုအား ချိုးဖောက်ရန်၊ ဒီမိုကရေစီ စံနှုန်းများအား ဖောက်ဖျက်ရန် နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများက အာမခံပေးထားသော အခြေခံအခွင့်အရေးများကို ချိုးဖောက်ရန် အတွက် ယှဉ်ပြိုင်ဖက်မရှိသော လုပ်ပိုင်ခွင့် အာဏာအား ခွင့်ပြုထားပါသည်။ ယင်းသည် လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့်ကို ထိခိုက်စေပြီး နှစ်အတန်ကြာ ဖွံ့ဖြိုးတိုးတက်လာရာမှ ခြေလှမ်း နောက်ပြန်ဆုတ်သွားမည့် သင်္ကေတ ဖြစ်နေသည်။ ကျွန်ုပ်တို့သည် တပ်မတော်ခေါင်းဆောင်များအား ၎င်းတို့ အဆိုပြုထားသော ဥပဒေများကြောင့် မြန်မာပြည်သူများ နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် ကျရောက်လာနိုင်သည့် ကြီးမားသည့်အကျိုးဆက်များအား ထည့်သွင်းစဉ်းစားရန် တိုက်တွန်းလိုက်ပါသည်။

-ပြီးဆုံး-

Asia Internet Coalition အကြောင်း

Asia Internet Coalition (AIC) သည် ထိပ်တန်း အင်တာနက်နှင့် နည်းပညာ ကုမ္ပဏီများ ပါဝင်သော စီးပွားရေးလုပ်ငန်း အသင်းအဖွဲ့တစ်ခု ဖြစ်သည်။ AIC သည် အာရှပစိဖိတ်ဒေသတွင် အင်တာနက် မူဝါဒ ဆိုင်ရာ ကိစ္စရပ်များကို နားလည်သိရှိရန် နှင့် ဖြေရှင်းရန် မြှင့်တင်ကြိုးပမ်းလျက်ရှိသည်။ AIC အကြောင်း အချက်အလက် ပိုမိုသိရှိစေရန် www.aicasia.org တွင်ကြည့်ရှုနိုင်ပါသည်။